



သတင်းထုတ်ပြန်ချက်

ချက်ချင်းထုတ်ပြန်ရန်- ၂၀၂၀ ဇူလိုင်လ ၁၀ ရက်၊ သောကြာနေ့

COVID-19 ကာလ စီးပွားရေး စိန်ခေါ်မှုများကို ရင်ဆိုင်ဖြေရှင်းရာတွင် အများပါဝင် အကျိုးခံစားနိုင်သည့် စီးပွားရေးလုပ်ငန်းများက အဓိကကျသည့် အခန်းကဏ္ဍမှပါဝင်

ရန်ကုန် - ယူကေနိုင်ငံမှ ပံ့ပိုးထားသည့် DaNa Facility နှင့် BoP Innovation Centre တို့ပူးပေါင်းပြီး COVID-19 ကပ် ရောဂါ ကျရောက်နေသည့် ကာလအတွင်း ပို.ချလျက်ရှိသည့် 'မြန်မာနိုင်ငံအတွင်းရှိ အများပါဝင် အကျိုးခံစားနိုင်သည့် စီးပွားရေးလုပ်ငန်းများ' အခမဲ့ အွန်လိုင်းသင်တန်းကို စက်တင်ဘာ ၂၀ရက်နေ့အထိ ရက်တိုးပြီး ပို.ချသွားပါမည်။ အများပြည်သူအတွက် ရည်ရွယ်ပြီး ဧပြီလကုန်မှ စတင်ပို့ချခဲ့သည့် အွန်လိုင်းသင်တန်းကို အစိုးရနှင့် ပုဂ္ဂလိက ကဏ္ဍမှ တာဝန်ရှိသူပေါင်း ၈၀၀ ကျော် ပါဝင်တက်ရောက် ခဲ့ကြပါသည်။

အွန်လိုင်းသင်တန်းတွင် COVID-19 အခြေအနေနှင့် ကိုက်ညီမှုရှိသည့် နောက်ဆုံးမိုင် ဖြန့်ဖြူးခြင်း (Last Mile Distribution) ကိုသင်ရိုးအသစ် အပိုင်း ၄ အဖြစ် ထည့်သွင်း ရေးဆွဲထားပါသည်။ 'အလားအလာရှိသည့် သုံးစွဲသူ အများစု တို့သည် 'last mile' ဖြစ်ကြပြီး last mile ဆိုသည်မှာ ဝင်ငွေနှိမ့်ပါးခြင်း၊ သို့မဟုတ် ဝေးလံခေါင်ဖျားသည့် ဒေသများတွင် နေထိုင်ခြင်း သို့မဟုတ် နှစ်ခုစလုံး ဖြစ်နေခြင်း တို့ကြောင့် သမားရိုးကျ ပုဂ္ဂလိကကဏ္ဍ၏ ဝန်ဆောင်မှုများကို အလုံအ လောက် မရရှိသူများ ဖြစ်ပါသည်။ အများပါဝင်နိုင်သည့် စီးပွားရေးလုပ်ငန်းများတွင် အခြေခံလူတန်းစားများ ပါဝင်ခြင်း အားဖြင့် စီးပွားရေးတိုးတက်မှုများမှ ၎င်းတို့ အကျိုးခံစားခွင့်ရရှိနိုင်ရန် အခွင့်အလမ်းများကို ဖန်တီးပေးပါသည်။

အများပါဝင်အကျိုးခံစားနိုင်သည့် စီးပွားရေးလုပ်ငန်းများဆိုင်ရာ ဗျူဟာများကို အသုံးပြုခြင်းကြောင့် စီးပွားရေးလုပ်ငန်းများ များတွင် အခြေခံလူတန်းစားများကို ၎င်းတို့၏ အသိုင်းအဝိုင်းများတွင် စတင်လုပ်ကိုင် ပါဝင်လာစေပါသည်။ Last Mile Distribution က စီးပွားရေးလုပ်ငန်းများ၊ ဖွံ့ဖြိုးရေးအဖွဲ့အစည်းများနှင့် အစိုးရဌာနများအနေဖြင့် ဒေသခံ အသိုင်းအဝိုင်း များနှင့် အခြေခံလူတန်းစားများ၏ ဈေးကွက်များတွင် ဖြန့်ချိခြင်း မှတစ်ဆင့် မထိတွေ့ရသေးသည့် ဈေးကွက်သစ်များ အတွင်း အမှတ်တံဆိပ်များကို လူသိများလာအောင် ဖန်တီးနိုင်ပြီး တန်ဖိုးသစ်များ ဆောင်ကြဉ်းလာနိုင်ရန် အထောက်အကူ ပြုသည့် ဒေသခံ အရောင်းအင်အားစုများကို တည်ထောင်နိုင်စေပါသည်။

City Mart Holdings ကုမ္ပဏီမှ Sustainability Manager ဒေါ်တာရာအံ့ကြည်က "အများပါဝင်အကျိုးခံစားနိုင်တဲ့ စီးပွားရေးလုပ်ငန်း အွန်လိုင်းသင်တန်းမှာ စီးပွားရေးလုပ်ငန်းရှင်တွေအနေနဲ့ မြန်မာနိုင်ငံရဲ့ စဉ်ဆက်မပြတ်ဖွံ့ဖြိုးမှု ပန်းတိုင်နဲ့အညီ လုပ်ငန်းရဲ့ လူမှုရေး အကျိုးသက်ရောက်မှု အားကောင်းလာဖို့အတွက် ဆောင်ရွက်ရမယ့် မှတ်သား ဖွယ်ရာ နည်းလမ်းတွေနဲ့ အလေ့အကျင့်ကောင်းတွေကို သင်ယူရမှာ ဖြစ်ပါတယ်။ သင်ရိုးသစ်မှာ ကျွန်မတို့လုပ်ငန်းနဲ့ သက်ဆိုင်တဲ့ လက်လီကဏ္ဍ ဖြန့်ချိရေး ပါဝင်မှာဖြစ်တဲ့ အတွက် စိတ်ဝင်စားဖို့ ကောင်းပါတယ်။ သင်တန်းမှာ ပါဝင်ဖို့ အဆင်သင့် ဖြစ်နေပါပြီ။" ဟုဆိုပါသည်။

အများပါဝင်အကျိုးခံစားခွင့်ရှိသော စီးပွားရေးလုပ်ငန်းနှင့် လူမှုရေးကောင်းကျိုး သက်ရောက်သော ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ဦးဆောင်အဖွဲ့၏ ထောက်ခံမှုဖြင့် အွန်လိုင်းသင်တန်းကို သင်ရိုး ၄ ခုနှင့် ဖွဲ့စည်းထားပါသည်။ (၁) မြန်မာနိုင်ငံတွင် အများ ပါဝင် အကျိုးခံစားနိုင်သည့် စီးပွားရေးလုပ်ငန်း၏ အလားအလာ (၂) အများပါဝင် အကျိုးခံစားနိုင်သည့် စီးပွားရေး လုပ်ငန်းပုံစံကို ရေးဆွဲနည်း (၃) အများပါဝင် အကျိုးခံစားနိုင်သည့် စီးပွားရေးလုပ်ငန်းအတွက် မိတ်ဖက်ဆောင်ရွက်မှုနှင့် (၄) နောက်ဆုံးမိုင် ဖြန့်ဖြူးခြင်း (Last Mile Distribution) တို့ပါဝင်ပါသည်။ သင်ရိုးတစ်ခုစီတွင် မြန်မာနိုင်ငံအတွက် ကိုက်ညီမှုရှိမည့် စံနမူနာများ သာမက ဒေသတွင်းနှင့် ကမ္ဘာလုံးဆိုင်ရာ အလေ့အကျင့်ကောင်းများကိုလည်း ထည့်သွင်း



ရေးဆွဲထားပါသည်။ သင်တန်းကို အင်္ဂလိပ်၊ မြန်မာ နှစ်ဘာသာဖြင့် မိမိစိတ်ကြိုက် ရွေးချယ်သင်ယူနိုင်ပြီး မြန်မာနိုင်ငံရှိ ဝင်ငွေနည်းပါးပြည်သူများ နှင့် စီးပွားရေးအခွင့်အလမ်း ရရှိမှု နည်းပါးသူများအတွက် အလုပ်အကိုင် အခွင့် အလမ်းများ ဖန်တီးပေးနိုင်ပြီး ဝင်ငွေပိုမို တိုးပွားလာစေရန်အတွက် ဆန်းသစ်သော နည်းလမ်းများကို သတ်မှတ်ဖော်ထုတ် နိုင်ရန် ရည်ရွယ်ပါသည်။

စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေးဦးစီးဌာနမှ ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဦးအောင်မျိုးခိုင်က "DaNa Facility ရဲ့ အများ ပါဝင်အကျိုးခံစားနိုင်တဲ့ စီးပွားရေးလုပ်ငန်း အွန်လိုင်းသင်တန်းကြောင့် မြန်မာနိုင်ငံတစ်ဝှမ်းမှာရှိတဲ့ အစိုးရအဖွဲ့အစည်းတွေ နဲ့ ပုဂ္ဂလိကကဏ္ဍက တာဝန်ရှိသူတွေအနေနဲ့ Inclusive Business နည်းစနစ်တွေအသုံးပြုပြီး အသေးစား၊ အငယ်စားနဲ့ အလတ်စား စီးပွားရေးလုပ်ငန်း အသိုင်းအဝိုင်းကို ထောက်ပံ့ဖို့အတွက် အသိပညာဗဟုသုတတွေ ရရှိပါတယ်။ ဒါ့အပြင် ကိုဗစ် ၁၉ ကပ်ရောဂါ ကာလအတွင်း စီးပွားရေး စိန်ခေါ်မှုတွေကို ရင်ဆိုင်ဖြေရှင်းရာတွင် အများပါဝင် အကျိုးခံစားနိုင်တဲ့ စီးပွားရေးလုပ်ငန်းတွေ အထူးသဖြင့် Last Mile Distribution ကအရေးပါတဲ့ အခန်းကဏ္ဍမှာ ပါဝင်ကြောင်း သိရှိလာရ ပါတယ်။" ဟုဆိုပါသည်။

အွန်လိုင်းသင်တန်းကို စက်တင်ဘာလ ၂၀ ရက်နေ့အထိ ဖွင့်လှစ်ပေးသွားမှာဖြစ်ပြီး စိတ်ပါဝင်စားသူများ အနေနှင့် [Myanmar Inclusive Business Online Course](#) တွင် အခမဲ့စာရင်းသွင်းပြီး သင်ယူနိုင်ပါသည်။

သင်တန်းအကြောင်း အသေးစိတ် ထပ်မံ သိရှိလိုပါက ဆက်သွယ်ရန် အီးမေးလ်လိပ်စာ louw@bopinc.org (သို့) soewaiwai@bopinc.org.

အယ်ဒီတာများအတွက် မှတ်စုတို-

DaNa Facility ၏ လုပ်ငန်းဆောင်တာများ အကြောင်း သိရှိလိုပါက DaNa Facility ပြန်ကြားဆက်သွယ်ရေးဌာန၊ ဖုန်း +၉၅ ၉၇၈၂၅၀၀၇၅၂ (သို့) အီးမေးလ် danapress@danafacility.com ကို ဆက်သွယ်မေးမြန်းနိုင်ပါသည်။

DaNa Facility အကြောင်း

DaNa Facility သည် ယူကေနိုင်ငံ၏ နိုင်ငံတကာ ဖွံ့ဖြိုးရေးဌာန (DFID) က ထောက်ပံ့ပေးထားသော ဆန်းသစ်တီထွင် သည့် ပုဂ္ဂလိကကဏ္ဍ ဖွံ့ဖြိုးရေး အစီအစဉ်တစ်ခုဖြစ်ပြီး DAI ဥရောပနှင့် KPMG တို့က စီမံခန့်ခွဲပါသည်။ အစီအစဉ်ကို မေ ၂၀၁၆က စတင်အကောင်အထည်ဖော်ခဲ့တာဖြစ်ပြီး တာဝန်ခံယူမှုရှိပြီး ရေရှည်တည်တံ့သော စီးပွားရေးဖွံ့ဖြိုးမှု၊ ရင်းနှီးမြှုပ်နှံမှုနှင့် ကုန်သွယ်မှုတို့ကို လုပ်ဆောင်ခြင်းဖြင့် အများနှင့် အကျိုးဝင်သော စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုနှင့် ပုဂ္ဂလိကကဏ္ဍ ဖွံ့ဖြိုးရေးကို ပံ့ပိုးပေးလျက် ရှိပါသည်။ DaNa Facility အကြောင်းအသေးစိတ်အချက်အလက်များအတွက် www.danafacility.com တွင် ဝင်ကြည့်ပါ။ DaNa Facility ကို [Twitter](#) | [Facebook](#) | [LinkedIn](#) များတွင် ဝင်ရောက်လေ့လာနိုင်ပါသည်။

BoP Innovation Center အကြောင်း

BoP Innovation Center ("BoP Inc") သည် နယ်သာလန်အခြေစိုက် လွတ်လပ်သော အဖွဲ့အစည်းဖြစ်ပြီး နိုင်ငံပေါင်း ၂၄ နိုင်ငံတွင် လုပ်ကိုင်လျက်ရှိပါသည်။ အခြေခံ စားသုံးသူများ၊ ထုတ်လုပ်သူများနှင့် စီးပွားရေး စွမ်းဆောင်ရည်များအတွက် အကျိုးဖြစ်ထွန်းစေမည့် စီးပွားရေးအရ ရပ်တည်နိုင်သော အများပါဝင်အကျိုးခံစားနိုင်သည့် စီးပွားရေးလုပ်ငန်းပုံစံကို ဖော်ဆောင်ခြင်းဖြင့် ကုမ္ပဏီများနှင့် စီးပွားရေးလုပ်ငန်းရှင်များကို ပံ့ပိုးလျက် ရှိပါသည်။ ၂၀၁၀ ခုနှစ်ကတည်းက စီးပွားရေး စွမ်းဆောင်ရည်နှင့် ကုမ္ပဏီပေါင်း ၅၀၀ ကျော်ကို အခြေခံလူတန်း စားများနှင့် လက်တွဲ၍ ၎င်းတို့ အကျိုးကျေးဇူးများရရှိရန် ကူညီပံ့ပိုးလျက် ရှိပါသည်။ BoP Inc အကြောင်း အသေးစိတ် သိရှိလိုပါက www.bopinc.org တွင် ဝင်ကြည့်ပါ။ BoP Inc ကို [Twitter](#) | [Facebook](#) | [LinkedIn](#) များတွင် ဝင်ရောက်လေ့လာနိုင်ပါသည်။